

## ဓမ္မခန္ဓာ (၁၀၇) ရေကြည်တစ်ပေါက် (အလ်-မာအူးန်)

ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၁၇)၊ သုတ်ဒေသနာ (၇)ပါး။

ဦးဌေးလွင်ဦး ပြန်ဆိုသည်။

### بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ

ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-၁၀

၁။		<b>أَرَأَيْتَ الَّذِي يُكَذِّبُ بِالْإِيمَانِ</b> သာသနာတော်အား ငြင်းဆန်သောသူကို သင် မြင်သလော။ <sup>၁၂၇</sup>
၂။		<b>فَذَلِكِ الَّذِي يَدْعُ الْيَتِيمَ</b> ယင်းသည် မိဘမဲ့တို့အား ဖိအားပေးဆက်ခံသောသူ-
၃။		<b>وَلَا يَحْضُ عَلَى طَعَامِ الْمَسْكِينِ</b> နှမ်းပါးသူတို့အား ကျွေးမွေးကြဟု မတိုက်တွန်းသူ-တို့ ဖြစ်၏။
၄။	*၂၇	<b>فَوَيْلٌ لِلْمُصَلِّينَ</b> သို့ဖြင့်- မေတ္တာဓိဋ္ဌာန်ပြုသူများသည်* ပျက်စီးရမည်သားတည်း။
၅။		<b>الَّذِينَ هُمْ عَنْ صَلَاتِهِمْ سَاهُونَ</b> သူတို့၏ မေတ္တာဓိဋ္ဌာန်များ၌ လေးလေးနက်နက် မရှိသောသူ-
၆။		<b>الَّذِينَ هُمْ يُرَآؤُونَ</b> မြင်ကောင်းစေလိုသောသူများသာ ဖြစ်ကြ၍-
၇။		<b>وَيَمْنَعُونَ الْمَاعُونَ</b> ကိုယ်ချင်းစာစိတ်လေးကိုပင် ဟန့်တားနေကြကုန်၏။

(၁၂၇) ဤသုတ်တော်သည် အာရ်ဗီဘာသာအားဖြင့် ဆွလတ်ဟု ခေါ်သော စိတ်ဓါတ်လေ့ကျင့်မှု၏ သဘောတရားကို ထိထိရောက်ရောက် သွန်သင်သော သုတ်တော် ဖြစ်ပေသည်။- မိဘမဲ့တို့၏ ဘဝများ ကောင်းစား ဖွံ့ဖြိုးရေးကို မတွေးပေးသူ၊ သူဆင်းရဲတို့အား မိမိကိုယ်တိုင် ကျွေးမွေးခြင်း မရှိသလို သူတစ်ပါး တတ်နိုင်သူအားလည်း သူဆင်းရဲတို့အား ကျွေးမွေးကြပါဟု မတိုက်တွန်း မနှိုးဆော်သူ၊ ကိုယ်ချင်းစာစိတ်- သို့မဟုတ် အသေးအဖွဲ့လေး တစ်ခုမျှ ကူညီခြင်းကိုပင် ဟန့်တား ပိတ်ပင်နေသူ- ထိုသူတို့၏ ဆွလတ်ပြု စိတ်ဓါတ်လေ့ကျင့် နေခြင်းသည် သူတို့၏ ဤကျင့်ဆိုးအား ပို၍ ခိုင်မာစွဲမြဲလာစေရန် လေ့ကျင့်နေခြင်းသာ ဖြစ်သည်။ ထိုသို့သော သူများ ပျက်စီးဆုံးရှုံးရမည်ဟု ကျမ်းတော်က ကတိပေးထားသည်။ ထို့ကြောင့် မှတ်ဆလင်များ အနေဖြင့်လည်း မိမိ ဆွတ်လာတ်ပြုနေခြင်းသည် ရုပ်ပြ အဖြစ်သာ ပြုနေသလော၊ အမှန်တကယ် စိတ်ဓါတ်များကို ပြုပြင်နေသလောဟု မိမိကိုယ်မိမိ ဆင်ခြင်ရန် လိုအပ်လှပေသည်။

နောက်ဆုံး သုတ်တော်မှ- **مَاعُونَ** မာအူးန် ကို ကျွန်ုပ် ပထမဦးစွာ ဘာသာပြန်တွင် ရေကြည်တစ်ပေါက်ဟု အစဉ်အလာကို လိုက်၍ ဘာသာပြန်ခဲ့ မိခြင်းကို ယခုတွင် ကိုယ်ချင်းစာစိတ်ဟု တည်းဖြတ်ထားပါသည်။ ထိုစကားလုံး **مَاعُونَ** မှာ အစဉ်အလာ နားလည်ထားသော ရေ **م** (ماء) မှ ဆင့်ပွားခြင်း မဟုတ်ဘဲ မူရင်း **ع م** မှ ဆင့်ပွားခြင်းသာ ဖြစ်၍ ကုရ်အာန်တွင် ဤ တစ်နေရာထဲတွင်သာ ပါဝင်ပါသည်။ “အနည်းသောကြင်နာမှု” ဟု ဖြစ်သည်။

